

တဟန်တည်း ကဝါ <t-hon de:> = တဟန်ထိုး  
 တဟန်ထိုး I ကဝါ <t-hon do:> 一个劲儿地, 猛然, 迅猛  
 地; စက်မှုလုပ်ငန်းဟာ ~ ထိုးတက်လာခဲ့ပါတယ်။ 工业飞速发展。  
 II နဝါ <t-hon do:> 不持久, 三分钟热度; ထိုသူ  
 များကား ~ သတ္တိသာလျှင်ရှိ၍ခွဲမရှိသူများဖြစ်၏။ 那些是只有  
 三分钟热度, 没有毅力的人。  
 တဟန်ဟန် မသါ <t-hon: hon:> 呼呼地(刮风, 燃烧); မီး  
 ~ တောက်လောင်နေ၏။ 大火呼呼燃烧着。 / လေ ~ ထိုက်  
 သည်။ 风呼呼地刮着。  
 တဟုတ်ဟုတ် မသါ <t-hut hut> 咳咳地(咳嗽); ချောင်း ~  
 ဆိုးသည်။ 咳个不停。  
 တအား I ကဝါ <t-a:> 使尽全力地; ~ ကန်ချလိုက်သည်။ 使  
 劲踢了一脚。 II နါ <t-a:> 靠山, 依靠; မေမေသည်လူမ  
 မာမေမေအတွက် ~ ပေါ့။ 对患病的妈妈来说爸爸当然是  
 个依靠啊!  
 တအားတက် ကါ <t-a: tet> 受鼓舞, 增添力量; မင်္ဂလာသတင်း  
 ကိုကြားရတော့ကျနော်တို့ ~ လာကြပါတယ်။ 好消息传来, 使  
 我们倍受鼓舞。  
 တအားယုတ် ကါ <t-a: yout> 减少一份力量  
 တအိအိ ကဝါ <t-i' i'> 荡漾, 慢腾腾地; လူကြီးတယောက်သည်  
 ရွာထဲသို့ ~ လျှောက်လာ၏။ 一个胖子慢腾腾地向村里走  
 来。 / လေထိုက်ခတ်သဖြင့်ပင်လယ်ထဲတွင်လှိုင်း ~ ထနေ၏။ 风吹  
 得海面上起了层层波浪。  
 တအိအိ မသါ <t-i i> 吱吱(车轴声), 呜呜地(哭); ~ မြည်  
 သောလှည်းဘီးသံကိုကြားရ၏။ 听到牛车吱吱嘎嘎的响声。  
 / ~ ငိုသည်။ 呜呜地哭着。  
 တအူထုံဆင်း နါ <t-u don' zin:> 同胞骨肉, 同胞兄弟, 亲骨  
 肉  
 တအူထုံဖွား နါ <t-u don' bwa:> = တအူထုံဆင်း  
 တအူအူ I ကဝါ <t-u u> 袅袅; 阵阵; အပုပ်နံ့ ~ ထွက်နေတယ်။  
 臭气熏天。 / မီးခိုး ~ ထွက်နေသည်။ 炊烟袅袅。 II မသါ  
 <t-u u> 嗥叫, 嗥叫; ခွေး ~ နှင့်အလွန်နားကြားပြင်းကပ်စရာ  
 ကောင်းသည်။ 狗的嗥叫令人心烦。 / မီးရထားဥသံ ~ မြည်  
 သည်။ 火车汽笛呜呜地叫着。  
 တအေးအေး ကဝါ <t-ei: ei:> 轻轻地, 悠扬地; သီချင်းကလေး  
 ~ နဲ့အတော်ပျော်နေတယ်။ 轻轻地哼着小曲, 快乐之极。  
 တအော်လဲလဲ ကဝါ <t-aw le: le:> = ထပ်ကာတလဲလဲ  
 တအိုးတအိမ် ကဝါ <t-o: t-ein> 单独成立家庭, 自立门户;  
 အလုပ်ကလေးရတယ်ဆိုရင်ပဲ ~ တည်ထောင်ချင်တော့တာပဲ။ 刚找  
 到工作就想自立门户了。  
 တအံ့တဩ ကဝါ <t-an' t-aw:> 惊异地, 诧异地, 惊奇地, 好  
 奇地; ~ နားထောင်နေကြသည်။ 好奇地听着。  
 တအံ့ဩဩ ကဝါ <t-an' aw: aw:> 惊奇地  
 တအံ့တမ ကဝါ <t-on t-ma'> 成群地

တအံ့တသဲ ကဝါ <t-on t-the:> 成群地, 蜂踊地  
 တအုံ့နှေးနှေး ကဝါ <t-on nwei; nwei:> ①持续地发热; ဝမ်း  
 မီးညှို့သောသူတို့၏ဖျားခြင်းသည် ~ ပူ၏။ 消化不良的人一发  
 烧往往就是持续低烧。 ②悲悲切切, 哀伤不已; ခေါင်း  
 ဆောင်ကြီးအနိစ္စရောက်သွားတော့ပြည်သူတွေ ~ ပူဆွေးကြတယ်။ 领  
 袖逝世, 人民感到哀痛不已。  
 တအုံ့လဲလဲ ကဝါ <t-on le: le:> 反复, 再三  
 တအောက်မေ့မေ့ ကဝါ <t-aun' mei' mei'> 一直怀念着; သ  
 ကိုပြည်သူလူထုက ~ ဖြစ်နေကြသည်။ 人们一直怀念着他。  
 တအောင့် ကဝါ <t-aun'> 一会儿, 片刻; စာတမျက်နှာကို ~  
 လောက်ကျက်ရုံနဲ့ရတယ်။ 一页书一会功夫就能背出来。  
 တအောင့်တနား ကဝါ <t-aun' t-na:> 一会儿, 片刻; ~ ထိုင်  
 လိုက်ကြအုံးစို့။ 咱们再坐一会吧。  
 တအောင့်တပြုတ် ကဝါ <t-aun' t-phyout> 一会儿, 片刻; ~  
 နားပြီးမှအလုပ်ဆက်လုပ်ကြတာပေါ့။ 歇一会再接着干。  
 တအုတ်တအာ ကဝါ <t-out t-a> 吵吵嚷嚷, 成群结队  
 တအိအိအိအိ ကဝါ <t-ein' ein'> (音乐, 歌声) 悠扬地, 悦耳  
 地; ဂီတသံ ~ ကြားရတယ်။ 传来悦耳的乐曲声。  
 တအုန်းအုန်း မသါ <t-on: on:> 通通, 轰隆隆; ကျောက် ~ ထု  
 သည်။ 通通地捶(某人)后背。 / အမြောက်သံများ ~ ကြား  
 ရသည်။ 听到隆隆的炮声。 / ~ ပွဲကျသည်။ 哄堂大笑起  
 来。  
 တအုပ်တချုပ် ကဝါ <t-out t-khyout> 在同一人的控制之下  
 တအိမ်တအိမ် ကဝါ <t-ein t-o:> = တအိမ်တအိမ်  
 တအိမ်တက်ဆင်း ကဝါ <t-ein tet hsin:> 挨家挨户, 逐门逐  
 户; လူဦးရေစာရင်းကို ~ ကောက်ယူကြမည်ဖြစ်၏။ 将挨家挨  
 户地进行人口统计。  
 တအိမ်တက်တအိမ်ဆင်း ကဝါ <t-ein tet t-ein hsin:> = တအိမ်  
 တက်ဆင်း  
 တအယ်အယ် ကဝါ <t-e e> 呜呜咽咽(哭); ဒီကလေးတမန်ကလေး  
 ~ ငိုနေတာပဲ။ 这孩子呜呜咽咽地哭了一个上午。  
 တဦးချင်း ကဝါ <t-u: gyin:> 个别地, 单独地; ~ တာဝန်ခံမှု  
 个人负责 / ~ သူရဲကောင်းဝါဒ 个人英雄主义  
 တဦးတယောက် နါ <t-u: t-yaut> 一个人, 某个人  
 တဥ့်ဥ့် ကဝါ <t-on phwa' bwa'> 咩咩(念咒声)地; ~  
 မန်းမှုတ်နေတယ်။ 咩咩地在念咒。  
 တအြော်လဲလဲ ကဝါ <t-aw le: le:> = ထပ်ကာတလဲလဲ  
 တာ I နါ <ta> ①长度(有အရည်ကင် ~ 相当于四肘尺, မြင်း  
 ခိုန် ~ 七肘尺或 စက္ကဝါ ~ 十肘尺等各种说法) ②土  
 路, 公路; ~ တလျှောက်မှာသစ်ပင်တွေစိုက်ထားတယ်။ 公路两  
 旁种着树。 / ကလေးတွေ ~ ပေါ်မှာဆော့နေကြတယ်။ 孩子  
 们在马路上玩耍。 ③(赛跑用的)跑道; ~ တိုပြေးပွဲ 短  
 跑 / ~ ဝေးပြေးပွဲ / ~ ရှည်ပြေးပွဲ 长跑 ④堤岸 ⑤(规定给某  
 人的)任务, 责任; မင်း ~ ကိုမင်းကျေအောင်လုပ်နော်၊ ဝါငါ ~